

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း

နေပြည်တော် မေ ၄

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)

သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ကြသည်။

ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဦးစားပေးမူဝါဒ(၃)ရပ်၊ စာရင်းစစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၊ စာရင်းနှင့် စာရင်းစစ် ပြဋ္ဌာန်းပခြင်း၊ အသင်းအဖွဲ့များနှင့် MoU ရေးထိုးဆောင်ရွက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဝန်ထမ်းများ၏ အရည်အချင်း တိုးတက်မြှင့်တင်ရေးအတွက် သင်တန်းပို့ချမှု၊ စစ်ဆေးရေးလုပ်ငန်းများနှင့် အစီရင်ခံတင်ပြမှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အဓိက စံတန်ဖိုးများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များ၏ သင်ကြားမှု၊ သင်ယူမှုပုံစံများ ပြောင်းလဲမှု၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီဖွင့်လှစ်မှု၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ စတင်ဖွင့်လှစ်မှု၊ နိုင်ငံဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ ဥပဒေအကြံဉာဏ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တရားစွဲဆိုခြင်းနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဥပဒေအရာရှိများ အဂတိကင်းရှင်းရေး ဆောင်ရွက်နေမှု၊ ဥပဒေဘာသာပြန်လုပ်ငန်း ဆောင်ရွက်နေမှု၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများက

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ၂၀၁၅ - ၂၀၁၆ ခုနှစ် တက္ကသိုလ်အတွင်း စာရင်းစစ် စစ်ဆေးတွေ့ရှိမှု၊ စာရင်းကွာဟမှုနှင့် မကိုက်ညီမှုများတွင် အရေးယူဆောင်ရွက်ခဲ့မှု၊ စာရင်းစစ်များ တိုင်ကြားခံရမှုများတွင် အရေးယူဆောင်ရွက်ခဲ့မှု၊ စာရင်းများစစ်ဆေးရာတွင် Counter စစ်ဆေးခြင်းဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်းများ ရာထူး၊ ဌာနပြောင်းရွှေ့နေမှု၊ နိုင်ငံဝန်ထမ်းများအား စစ်တမ်းကောက်ယူနေမှု၊ ဝန်ထမ်းအပြောင်းအရွှေ့များတွင် ပင်စင်လစာခံစားခွင့်၊ ဗဟိုဝန်ထမ်း

တက္ကသိုလ်များ၏ သင်ကြားရေးစနစ်များ ပြောင်းလဲနေမှုတို့ကို လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေကြမ်းဆောင်ရွက်ပြီးစီးမှု၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ဆောင်ရွက်နေမှု၊ ဥပဒေအရာရှိများ အဂတိလိုက်စားမှု ကင်းရှင်းရေးအတွက် ဆောင်ရွက်နေမှု၊ တရားစီရင်ရေးစနစ် မှန်ကန်ရေးအတွက် ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ (သတင်းစဉ်)

ပြည်ထောင်စုဝန်ကြီးဌာနများအား စာရင်းစစ်ဆေးနေသည့်အဖွဲ့များကို ပြန်လည်ပြောင်းလဲစစ်ဆေးရန် စီစဉ်ထား

နေပြည်တော် မေ ၄

စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် Lima Declaration နှင့် Mexico Declaration အရ ဆောင်ရွက်ရာ၌ Financial Audit, Compliance Audit, Performance Audit (Value for Money Audit) ဟု ခေါ်သည့် သုံးစွဲသည့် ငွေကြေးသည် တန်ရာတန်ကြေးရမရ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ပယောဂကင်းစွာ၊ ဘက်လိုက်မှုကင်းစွာ၊ ဓမ္မစိဋ္ဌာန် ကျရာ စစ်ဆေးခြင်းဖြစ်ရန်အတွက် လွတ်လပ်စွာ (Independent) စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် Professional Ethics များဖြစ်သည့် Integrity, Competence, Diligence, Confidentiality, Public Interest တို့ကို လိုက်နာကျင့်သုံးဆောင်ရွက်ရပါကြောင်း စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဦးစားပေးမူဝါဒ (၃)ရပ်မှာ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကောင်းမွန်လာစေရေး၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ရပ်လုံး၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာစာရင်းစံ၊ နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် စာရင်းပညာခေတ်မီ တိုးတက်ရေးတို့ဖြစ်ပါကြောင်း။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပြင်ဆင်

ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပြင်ဆင်ခြင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပြင်ဆင်ခြင်း၊ The Public Accountants Default Act ရုပ်သိမ်းခြင်း၊ ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာစာရင်းစံနှင့်အညီ ကျင့်သုံးရေးဆောင်ရွက်ခြင်း၊ အစိုးရငွေစာရင်းထားနည်းစနစ်ကို Cash Basis မှ Accrual Basis သို့ ကူးပြောင်းရန် ဆောင်ရွက်ခြင်း၊ CPA ဝင်ပေါက်တိုးချဲ့ဆောင်ရွက်ခြင်း၊ ယင်းအပိုင်းတွင် ယခင်က CPA သင်တန်းသို့ B.Com ဘွဲ့ရ၊ အမှတ်များသူ Fresh Graduate များကိုသာ တက်ရောက်ခွင့်ပြုသည့်စနစ်မှ ဝင်ပေါက်ချဲ့ထွင်ပေးသည့်အနေဖြင့် သင်တန်း အမှတ်စဉ်(၄၂)တွင် B.Com, B.Act, BBA ဘွဲ့နောက်ဆုံးနှစ်စာမေးပွဲတွင် မဟာတန်းတက်ရောက်ခွင့်ရသူ Fresh Graduate များနှင့် DA (ဒုတိယအပိုင်း) ထူးချွန်စွာအောင်မြင်သူများကို တိုက်ရိုက်တက်ရောက်ခွင့်ပေးခဲ့ပြီး ဘွဲ့တစ်ခုခုရရှိသူများကို ဝင်ခွင့်စာမေးပွဲဖြင့် ရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်ပြုခဲ့ပါကြောင်း။

ထို့ပြင် ပြည်ပဘွဲ့ရမြန်မာနိုင်ငံသားများကို CPA အဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်း၊ MICPA အသင်းကို AFA တွင် Primary Member အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံစာရင်းကိုင်များအဖွဲ့ ASEAN Federation of Accountants တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းကို Primary Member အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီ သည် Professional Regulatory Authority နှင့် National Accountancy Body အဖြစ် ဆောင်ရွက်ခဲ့သဖြင့် အာဆီယံစာရင်းကိုင်များအဖွဲ့ AFA ၏ Primary



ဦးမော်သန်း စာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

Member အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့် အာဆီယံစာရင်းကိုင်များအဖွဲ့တို့၏ ပြဋ္ဌာန်းချက်များအရ AFA Primary Member အဖြစ် မြန်မာနိုင်ငံ စာရင်းကောင်စီအစား မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းကို ပြောင်းလဲသတ်မှတ်ပေးရန်လိုအပ်လာခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြ၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို Primary Member အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း။

အသင်းအဖွဲ့များနှင့် MoU ရေးထိုးဆောင်ရွက်နိုင်မှုအနေဖြင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး (OAGN) နှင့် ပူးပေါင်းဆောင်ရွက်ရန်ငါးနှစ်သက်တမ်းရှိ MoU ရေးထိုးခဲ့ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် OAGN၊ World Bank၊ ADB၊ EU တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

ဝန်ထမ်းများ၏ အရည်အချင်းတိုးတက်မြှင့်တင်ရေးအတွက် သင်တန်းပို့ချရာတွင် CPA သင်တန်း၊ DA သင်တန်း၊ ဌာနတွင်း ကျွမ်းကျင်မှုသင်တန်း၊ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အလယ်အလတ်ဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အဆင့်မြင့်စာရင်း

ကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများအပြင် အခြားဝန်ကြီးဌာနများတွင် ဖွင့်လှစ်သောသင်တန်းများ၊ ဗ.ဝ.တ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ ဗ.ဝ.တ အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အခြားဌာန၊ အဖွဲ့အစည်းများမှ ဖွင့်လှစ်သောသင်တန်းများတွင်လည်း သင်ခန်းစာများပို့ချနိုင်ခဲ့ပါကြောင်း။

ထို့ပြင် စာရင်းစစ်ချုပ်သည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် MoU ရေးထိုးခြင်း၊ UAE အဘူဒါဘီတွင် XXII INCOSAI Conference 2016 တက်ရောက်ခြင်း၊ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့တွင် IPSAS အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း၊ ဂျပန်နိုင်ငံ၊ မတည်ရင်းနှီးငွေများဈေးကွက်ကိုင်တွယ်ဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း။

စာရင်းစစ်ချုပ်ရုံးအနေဖြင့် စာရင်းစစ်ရုံး ၃၈၆ ရုံး၊ ဝန်ထမ်းအင်အား ၅၂၀၂ ဦးဖြင့် စစ်ဆေးရမည့်အဖွဲ့အစည်း ၁၅၁၇၇ ခုတို့အား ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်း၊ စည်းကမ်းလိုက်နာမှုစစ်ဆေးခြင်းနှင့် Economy၊ Efficiency၊ Effectiveness စသည့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ပါကြောင်း စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးမြန်းရာ စာရင်းစစ်ချုပ် ဦးမော်သန်းက ဖြေကြားသည်။

ကိုယ်ကျင့်တရားသည် အဓိကဖြစ်

အဂတိတရားကင်းရှင်းရေးနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် စာရင်းစစ်ပညာရှင်များ၏ ကျင့်ဝတ်များအနက် သမာဓိနှင့် ကိုယ်ကျင့်တရားသည် အဓိကဖြစ်ပါကြောင်း၊ သူ့ဘက်ကိုယ်ဘက် မျှမျှတတရှိရန်နှင့် သန့်ရှင်းမှုရှိရန်လည်း လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတွင် ငွေကြေးယူဆောင်ခြင်းတစ်ခုတည်းကို အဂတိဟုပြော၍ မရပါကြောင်း၊ ရုံးအဖွဲ့အစည်းတစ်ခုအတွင်း လူတစ်ဦး တစ်ယောက်ကို မျက်နှာသာပေးဘက်လိုက်ခြင်းသည်လည်း အဂတိလိုက်စားမှု ဖြစ်ပါကြောင်း၊

မိမိဝန်ထမ်းများထဲမှ အဂတိလိုက်စားမှု သတင်းထွက်ပေါ်လာပါက မိမိတို့သည် တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်ရမည်ဟု အသိပေး စည်းရုံးလုပ်ဆောင်နေပါကြောင်း ဖြေကြားသည်။

ဝန်ကြီးဌာနများအလိုက် တာဝန်ပေးစစ်ဆေး

စာရင်းစစ်ခြင်းများ အပြန်အလှန်စစ်ဆေးရန်ကိစ္စ မေးခွန်းကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများအား စစ်ဆေးရန် စာရင်းစစ်ဆေးရေးအဖွဲ့ ရှစ်ဖွဲ့မှ ဝန်ကြီးဌာနများအလိုက် တာဝန်ပေးစစ်ဆေးပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် စာရင်းစစ်အဖွဲ့တစ်ဖွဲ့အား လေးနှစ်တာတာဝန်ပေးပြီးပါက ဆက်လက် တာဝန်ချထားခြင်းမရှိဘဲ အခြားအဖွဲ့ကို တာဝန်ပေး စစ်ဆေးရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအား စာရင်းစစ်ဆေးနေသည့် အဖွဲ့များကို ပြန်လည်ပြောင်းလဲစစ်ဆေးရန် စီစဉ်ထားပါကြောင်း ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ ငွေကြေးသုံးစွဲမှုအား ပြန်စစ်ရန် ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ယခင် ငါးနှစ်တာကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုမှုများနှင့်စပ်လျဉ်းသည့် စာရင်းစစ်ချုပ်သုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ဆေးခြင်းများ ရလဒ်များကိုလည်း တင်ပြထားပါကြောင်း၊ ယခင် ငါးနှစ်တာကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှု အစီရင်ခံစာအရ ဝန်ကြီးဌာနများ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များသည် ကောင်းမွန်၍ အောင်မြင်မှုများလည်း ရရှိခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်စစ်ဆေးရန် လိုအပ်ပါကလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ဆေးရေးနှင့်စပ်လျဉ်း၍ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်စာရင်းစစ်ဆေးမှုတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ လာမည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်၌ စာရင်းစစ်ဆေးမှု နည်းဗျူဟာကို ပြောင်းလဲထားပါကြောင်း၊ နည်းဗျူဟာအရ ယခုလာမည့် စာရင်းစစ်ဆေးမှုများတွင် ကဏ္ဍပေါင်းစုံအား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်ဘဏ္ဍာ(ဘတ်ဂျက်)အသုံးပြုမှုကို အဓိကထား စစ်ဆေးဆောင်ရွက်ရပါကြောင်း ဖြေကြားသည်။

(သတင်းအဖွဲ့)